



## တၢ်တူၢ်လိာ်မုၢ်လၢ 2020-21 ကိုတၢ်မၤလိအဂီၢ်!

ပနာ်လၢသုပျဲဒီးတၢ်သးခုလၢတၢ်ကိၢ်ခါအကတီၢ်န့ၣ်လီၤ. ပဲပုၤဘၣ်မူဘၣ်ဒါလၢ (Bruce F. Vento) တီၢ်ဖျၢၣ်ကိၢ်သ့ၣ်တဖၣ်ပတၢ်မၤအါတၢ်မးလၢပကတၢ်ကတီၢ်ပာ်သးလၢန့ၣ်လၢကတၢ်မၤလိအဂီၢ်ဒီးပသ့ၣ်ပိၢ်သးဝးလၢပကစးထီၣ်ဘၣ်တၢ်မၤလိအဂီၢ်န့ၣ်လီၤ.

ဝံသးစူၤသ့ဘၣ်သုတၢ်ဆၢကတီၢ်လၢသုကဖးဘၣ်တၢ်ဂ့ၢ်တၢ်ကျိၤလၢအပိၢ်ထွဲထီၣ်အခံလၢအဖိလၢသ့ၣ်တဖၣ်တက့ၢ်. ပတၢ်တိၢ်တခီမ့ၢ်ပဲ ပကစးဆၢဘၣ်သုတၢ်သံက့ၢ်သ့ၣ်တဖၣ်လၢပကတီၢ်ပာ်သးလၢတၢ်မၤလိစီၤစူ(2.0.)န့ၣ်လီၤ.န့ၣ်လီၤန့ၣ်လီၤန့ၣ်လီၤဘၣ်တၢ်တမံၤဒီးဝံသးစူၤဆဲးကျိးဘၣ်လၢကိၢ်ဝဲၤဒီး(651) 293-8685.န့ၣ်တက့ၢ်. ပုၤဘၣ်မူဘၣ်ဒါသ့ၣ်တဖၣ်ကစးဆၢန့ၣ်မ့ၢ်ဒၣ်လဲၣ်လၢပအိၣ်လၢကိၢ်တၢ်သ့ၣ်ထီၣ်ပူၤန့ၣ်လီၤ.

ပခိးက့ၢ်လၢလၢကကစးထီၣ်ကဒါက့ၢ်ကိၢ်မ့ၢ်ယုၢ်န့ၣ်,လၢဆဲးပထုဘၣ်( 8)သီ လၢပုၤတတီၤတုၤလၢယဲၢ်တီၤဒီးပဲမ့ၢ်လုၤစီၤန့ၣ်,လၢဆဲးပထုဘၣ်ထီၣ်(10)သီန့ၣ်ကတီၢ်ဆိကိၢ်ဖိစီၤဖိသ့ၣ်တဖၣ်ကစးထီၣ်က့ၢ်ဒၣ်န့ၣ်လီၤ.ကတီၢ်ဆိကိၢ်ဖိစီၤဖိသ့ၣ်ဟံၣ်ဖိယီဖိသ့ၣ်တဖၣ် ကိၢ်သရၣ်သမၢကက့ၢ်မုၢ်အိၣ်လၢတၢ်တူၢ်လိာ်မုၢ်တၢ်အိၣ်ဖျိၣ်လၢကလံၤကျိၤတချုးကိၢ်စးထီၣ်အဆိကတၢ်တန့ၣ်န့ၣ်လီၤ.

### ကိုထီၣ်တၢ်ဆၢကတီၢ်

ပပိၢ်ထွဲဝဲဒၣ်ပကိုထီၣ်ညီန့ၣ်ဒီးပုၤ ၉:30-4:00)ဟါခီ,မ့ၢ်သနာ်က့ၢ်လၢကိၢ်ဖိလၢမၤလိစီၤစူမ့ၢ်ဂ့ၢ်, မၤလိကျဲၣ်ကျိးဒီးထီၣ်ကိၢ်လၢနီၢ်ကစၢ်ဒ်တၢ်အိၣ်သးအသိးမ့ၢ်ဂ့ၢ်န့ၣ်လီၤ.ကျိၤကျဲၣ်ဒီးတၢ်ခွဲးယၢ်လၢတၢ်မၤလိသ့ၣ်တဖၣ်တၢ်ကမၤအိၣ်ပဆၢကတီၢ်ဝဲအံၤန့ၣ်လီၤ.

### ကိုတၢ်ဆဲးကျိးဂီၢ်လိတဲဆိတဖၣ်မ့ၢ်ဝဲ



- ကိုခိၣ်သ့ၣ်(Main)..... 651-293-8685
- တၢ်ထီၣ်ကိၢ်နီၢ်ဂံၢ်(Attendance)..... 651-744-3493
- ကသံၣ်သရၣ်မ့ၢ်(Nurse)..... 651-888-7608
- ဆဲးကွဲးဒီးဆုၤလံာ်နီၢ်ဂံၢ်(Fax)..... 651-293-8688

ဝံသးစူၤန့ၣ်လီၤက့ၢ်ဘၣ်ပကိုပုၤယဲၤသန့ဘၣ်ဆၢဘၣ်ကတီၢ်ကိးဘျီဒဲးဝဲ, [spps.org/domain/64](http://spps.org/domain/64)

လၢတၢ်ဂ့ၢ်တၢ်ကျိၤဒီးတၢ်အသိသ့ၣ်တဖၣ်အဂီၢ်တက့ၢ်.

ဆုၣ်ဖိလ်ပဒိၣ်ကိၢ်သ့ၣ်တၢ်ဆဲးကျိးသန့လၢကဒုးပလီၢ်ဘၣ်ဟံၣ်ဖိယီဖိသ့ၣ်တဖၣ်လၢကိၢ်ကစီၣ်ဒီးတၢ်ဂ့ၢ်တၢ်ကျိၤလၢအရူၤဒိၣ်သ့ၣ်တဖၣ်,မ့ၢ်န့ၣ်လီၤဆိတဖၣ်,တၢ်ကိၢ်ခုၣ်ဆၢကတီၢ်တၢ်ပျိၤက့ၢ်တၢ်မၤလိတဖၣ်, ဂ့ၢ်ဂီၢ်အုၤသ့ၣ်တဖၣ်ဒိဖျိ(email),လိတဲဆိဒီးတၢ်ကွဲးဆုၤတၢ်လၢလိတဲဆိပူၤတဖၣ်လီၤ. သုတၢ်ဆဲးကျိးနီၢ်ဂံၢ်မ့ၢ်ဆိတလဲတမံၤဒီးဒုးသ့ၣ်ညါဘၣ်ပုၤဘၣ်မူဘၣ်ဒါလၢတၢ်ကမၤနီၣ်မၤယါက့ၢ်အိၣ်လၢကိၢ်အဂီၢ်ပဲ[jean.dunfee@spps.org](mailto:jean.dunfee@spps.org) အဂီၢ်န့ၣ်တက့ၢ်.

- န့ၣ်အိၣ်ဒီးသ့ၣ်ညါတၢ်ဂ့ၢ်တၢ်ကျိၤလိတၢ်အါထီၣ်ဒီးဆိတလဲနတၢ်ဂ့ၢ်တၢ်ကျိၤန့ၣ်လီၤဘၣ်ပဲ [spps.org/onestop](http://spps.org/onestop).

နဟံးန့ၢ်ထာ်န့ၢ် (download) ဝဲဒၣ်(MySPPS app) လၢ (Google Play Store)မ့တမ့ၢ်လၢ (Apple App Store)သ့န့ၢ်လီၤ.ဝဲလၢနပိၣ်ထွဲဝဲ (“Follow”) (Bruce Vento)ဝံးဒီးန့ၢ်လီၤကွၢ်ဝဲဒၣ်ကွၢ်တၢ်ကစီၣ်ဒီးတၢ်အသိသ့ၣ်တဖၣ် သ့လီၤ. န့ၢ်လီၤယုဘၣ် “MySPPS” လၢ(app stores)န့ၢ်တက့ၢ်. လၢတၢ်တၢ်ယုသ့ညါမၤလိအါထီၣ်အဂီၢ်လဲဘၣ်ဝဲ [spps.org/MySPPS](https://spps.org/MySPPS).လၢနခိၣ်ပူထၢၣ်အပူတက့ၢ်.

### တၢ်အိးထီၣ်ကွၢ်

(Bruce Vento) တီဖုၣ်ကွၢ်တိခိၣ်ရိၣ်ဝဲတၢ်အိၣ်ထီၣ်ကွၢ်လၢကလံၤကျါလၢတၢ်ကတူၢ်လိၣ်ကွၢ်ဖိဒီးမိၢ်ပၢ်သ့ၣ်တဖၣ်လၢန့ၢ်အသိအံၤဝဲ မ့ၢ်ယုန့ၢ်လီၤဝဲပထုဘၣ်ထီၣ်(3)သိအန့ၢ်န့ၢ်လီၤ.ပအိၣ်ဒီးတၢ်ဆၢကတီၢ်လၢဂီၢ်ခိဒီးဟါခိလၢသ့ကယုထၢအဂီၢ်န့ၢ်လီၤ.တၢ်ဂ့ၢ်တၢ်ကျါ လီၤတၢ်တခိကဟဲက့ၤလၢခံလၢအဆိအချ့လီၤ.

ကွၢ်ထီၣ်အခိၣ်ထံးကတၢ်တန့ၢ်ကမ့ၢ်တၢ်စ့ၢ်ကိလၢကွၢ်ဖိသ့ၣ်တဖၣ်အဂီၢ်လီၤ.ပဝဲတသ့ဘၣ်,န့ၢ်သီဝဲအံၤကဟဲစီၣ်န့ၢ်တၢ်အသိဒီးတၢ် တၢ်တၢ်ကွၢ်ဖိသ့ၣ်တဖၣ်ကအိၣ်အါထီၣ်စ့ၢ်ကိးန့ၢ်လီၤ. အအံၤမ့ၢ်တၢ်ပိးတၢ်လိတနီၤလၢန့ၢ်ဒီးနဖိကကတၢ်ကတီၢ်သးအဂီၢ်

### ကွၢ်တၢ်ပိးတၢ်လီ

တဘျီညါအံၤနတလိၣ်ဘၣ်တၢ်ပိးတၢ်လီလၢကွၢ်အဂီၢ်လၢဘၣ်. နဖိကဒီးန့ၢ်ဘၣ်ဝဲ ဝဲတၢ်မၤလိအပိးအလိတဖၣ်လၢကွၢ်လၢကမၤ စၢဝဲဒၣ်အတၢ်မၤလိတၢ်ခိၣ်ထီၣ်လဲထီၣ်အဂီၢ်န့ၢ်လီၤ.တၢ်ဂ့ၢ်တၢ်ကျါသ့ၣ်တဖၣ်ကဟဲက့ၤလၢခံန့ၢ်လီၤ.

### ကွၢ်ဖိဒီးမိၢ်ပၢ်အတၢ်မၤလိစီၣ်အတၢ်လိၣ်ဘၣ်တဖၣ်

ဝံသးစူကွၢ်ဒီးသ့ဘၣ်တၢ်စးဖိကဟၣ်ပိညါတၢ်လိၣ်တၢ်လဲးသ့ၣ်တဖၣ်လၢနကအိၣ်ကတီၢ်ယၢ်နသးလၢကွၢ်တၢ်မၤလိအဆိကတၢ်တ သိန့ၢ်တက့ၢ်.တၢ်လိၣ်လၢနလၢၣ်ကတၢ်ကတီၢ်ယၢ်တဖၣ်န့ၢ်နထံၣ်န့ၢ်အိၣ်သ့ဝဲအံၤ [spps.org/fallchecklist](https://spps.org/fallchecklist).

### (iPad)အဂီၢ်တၢ်မၤစၢ

န( iPad)မ့ၢ်ဟးဂီၢ်မ့တမ့ၢ်နလိၣ်ဘၣ်လၢအသိန့ၢ်, ဝံသးစူပၢ်ဖျါထီၣ်ဘၣ်နတၢ်ဂ့ၢ်ကိအံၤလၢကွဲးန့ၢ်တၢ်ဂ့ၢ်လၢ(email) အပူမ့တမ့ၢ်ကိးဘၣ်ဆ့ၣ်ဖိလဲပခိၣ်ကွၢ်ဆဲးဖိကဟၣ်ပျၢဘၣ်မူဘၣ်ဒါတဖၣ်တက့ၢ်.

- Email: [familysupport@spps.org](mailto:familysupport@spps.org)
- Call: 651-603-4348 from 7 am- 4pm.  
ဝံသးစူပၢ်တၢ်န့ၢ်နကလုာ်ဒီးတၢ်ဂ့ၢ်တၢ်ကျါသ့ၣ်တဖၣ်တက့ၢ်ပျၢဘၣ်မူဘၣ်ဒါသ့ၣ်တဖၣ်က့ၤကိးက့ၤန့ၢ်လၢအဆိအချ့လီၤ.

န(Ipad)အတၢ်ဂ့ၢ်ကိမ့ၢ်အိၣ်တမံၤမံၤဒီး. နဆဲးကျိးဘၣ်နကွၢ်ဖိအသရၣ်မုၢ်သ့မ့တမ့ၢ်အကွၢ်သ့လီၤ. နပၢ်ဖျါထီၣ်မ့ၢ်ဝံးဒီး, ဆ့ၣ် ဖိကွၢ်ပျၢမၤတၢ်ဖိလၢဆဲးဖိကဟၣ်တဖၣ်ကဆဲးကျိးန့ၢ်ဘၣ်သးဒီးတၢ်ကဆိတလဲန့ၢ်န့ၢ်လၢအသိအကျဲသ့ၣ်တဖၣ်လၢနဖိကဆဲးမၤလိတၢ် လၢဂ့ၢ်ဆ့ၣ်ဖိလဲအံၤအဂီၢ်န့ၢ်လီၤ.

နမ့ၢ်အိၣ်ဒီးတၢ်ဂ့ၢ်ကိလၢနန့ၢ်လီၤလၢSeesaw.Schoology မ့တမ့ၢ်တၢ်အၤလၢအလိၣ်ဘၣ်ကီၢ်ရၣ်တၢ်ပျဲသ့ၣ်တဖၣ်န့ၢ်, ဝံသးစူကွၢ်ဘၣ်တၢ်ဂ့ၢ်တၢ်ကျါဝဲ [spps.org/ipadhelp](https://spps.org/ipadhelp).

## တၢ်ကွၢ်ထွဲဖိသၢ်(Childcare)

(SPPS)လီၤကဝီၤကူၣ်သ့ကရၢကအိၣ်ဒီးတၢ်ရဲၣ်ကျဲၤခံၤလၢတၢ်တၢ်ကွၢ်ထွဲဖိသၢ်.လၢဟံၣ်ဖိယီၤဖိသ့ၣ်တဖၣ်အစီၢ်ဖဲတနံၣ်ညါအံၤဖဲ ကွီၤဖိမၤလိစီၤစုၤတၢ်ဒ်အံၤအဆၢကတီၢ်န့ၣ်လီၤ.တၢ်ရဲၣ်ကျဲၤခံၤလိၣ်အိၣ်အသးလၢတီၤဖုၣ်ကွီၤကွီၤဖိအသးနံၣ်သ့ၣ်တဖၣ်အဂီၢ် န့ၣ်လီၤ.

- တၢ်ကွၢ်ထွဲဖိသၢ်အတၢ်လီၤတၢ်ကမၤအိၣ်သၢတီၤလၢသ့ၣ်လၢတၢ်မၤလိကတီၢ်အံၤန့ၣ်လီၤ.  
တၢ်ကွၢ်ထွဲဖိသၢ်အံၤမ့ၢ်ခိလိလၢနတလိၣ်ဟ့ၣ်အဘူးအလဲဖဲကွီၤထီၣ်အဆၢကတီၢ်.ဒီးဝံစိၣ်တီၤဆုၤကွီၤသိလ့ၣ်အိၣ်စ့ၢ်ကိးန့ၣ် လီၤ.လၢနကသ့ၣ်ညါအါထီၣ်အဂီၢ်ယုဘၣ်ဖဲ: [spps.org/ekidscares](http://spps.org/ekidscares)
- တၢ်ကွၢ်ထွဲဖိသၢ်လၢအမ့ၢ်(Discovery Club)န့ၢ်,ကအိၣ်ဝဲတၢ်လီၤလွံၢ်တီၤလၢတီၤဖုၣ်ကွီၤဖိအဂီၢ်လီၤ.ကွီၤဖိလၢအဟ့ၣ်စ့ၢ်လီၤဆိတနီၤအဂီၢ်ဝံစိၣ်တီၤဆုၤတပၣ်ယုဘၣ်.နမ့ၢ်အဲၣ်ဒီးသ့ၣ်ညါအါထီၣ်န့ၢ်.ယုဘၣ်ဖဲ: [spps.org/discoveryclub](http://spps.org/discoveryclub)

ကျဲၤခံၤလၢန့ၢ်.ပျၢကွၢ်ထွဲတၢ်သ့ၣ်တဖၣ်တမ့ၢ်ပျၢလၢအိၣ်ဒီးလံာ်အုၣ်သးလၢတၢ်ဟံၣ်ပနီၣ်အိၣ်ဘၣ်. ဖိသၢ်သ့ၣ်တဖၣ်ကအိၣ်ဒ်လၢက ရၢၢ်ဆံးဆံးဖိအပူၤလၢတနံၤဒီးတနံၤအတီၢ်ပူၤလီၤ. တၢ်ကးဘၢနီၤဒုန့ၢ်.ကွီၤဖိဒီးပျၢမၤတၢ်ဖိသ့ၣ်တဖၣ်ကဘၣ်သ့ၣ်.ဒီးမံၣ်နံၣ်စိထံၣ်တၢ် အိၣ်ဆုၣ်အိၣ်ချ့ ကရၢကသမံသမိးဝဲလီၤတၢ်န့ၢ်လီၤ. လၢတနံၤအတီၢ်ပူၤအဝဲသ့ၣ်ကမၤလိဝဲတၢ်မၤလိလၢအနီၢ်ကစၢ်ယုထာဝဲ.ဒီးတၢ် ဆၢကတီၢ်လၢအိၣ်လီၤတဲာ်သ့ၣ်တဖၣ်တၢ်မၤလိအိၣ်လၢနီၢ်ခိအတၢ်ဟူးတၢ်ဂၤန့ၣ်လီၤ.တၢ်ကဟ့ၣ်လီၤအိၣ်အဝဲသ့ၣ်ဂီၤခိဒီးမ့ၢ်ထုၣ်အ တၢ်အိၣ်န့ၣ်လီၤ.သုမ့ၢ်အဲၣ်ဒီးသ့ၣ်ညါအါထီၣ်တၢ်ဂ့ၢ်ဒီးဆဲးကျိးဘၣ်(Discovery Club) ဖဲ [discovery.club@spps.org](mailto:discovery.club@spps.org) မ့တမ့ၢ်ကိးဘၣ် 651-632-3793.န့ၢ်တက့ၢ်.

## တၢ်အိၣ်အဂီၢ်(Meals)

တၢ်အိၣ်တၢ်အိၣ်ကရၢကဆဲးနီၤလီၤဝဲဒ်အတၢ်အိၣ်အလၢတနံၤဂီၢ်ကိးန့ၣ်ဒီးဒီးတၢ်ဟံးန့ၢ်တၢ်အိၣ်လၢကျဲၤကပၤလၢဆုၣ်ဖိလံပဒိၣ်ကွီၤ တၢ်မၤလိစီၤစုၤတၢ်ကတီၢ်န့ၣ်လီၤ.ကွီၤဖိကိးဂၤလၢအဒီးန့ၢ်ဘၣ်တၢ်အိၣ်ကလိသ့ၣ်တဖၣ်ကဒီးန့ၣ်ဘၣ်တၢ်အိၣ်လၢတဘၣ်ဟ့ၣ်ဝဲအပူၤ ဘၣ်.

ဆုၣ်ဖိလံပဒိၣ်ကွီၤဟံၣ်ဖိယီၤဖိတဖၣ်ကဘၣ်မၤပျဲသဲလံာ်ပတံထီၣ်လၢကူၣ်သ့တၢ်န့ၢ်ဘျုး.ခိလိမ့တမ့ၢ်ဘၣ်ဟ့ၣ်စုၤတၢ်အိၣ်အပူၤခိဖျိ ဟံၣ်ဖိကျိၣ်စ့ၢ်စုၤန့ၣ်အယီၤန့ၣ်လီၤ.မၤစၢပျၢတမ့ၢ်ထဲလၢဟံၣ်ဖျါထီၣ်ဟံၣ်ဖိယီၤဖိအတၢ်လိၣ်ဘၣ်ဘၣ်.မ့ၢ်စ့ၢ်ကိးတၢ်ကဘျုးလၢဆုၣ်ဖိလံ ပဒိၣ်ကွီၤကဒီးန့ၣ်ဘၣ်စုၤလၢတီၤတၢ်လဲၤတရံးသးအဂီၢ်န့ၢ်လီၤ.လံာ်ပတံထီၣ်အံၤနမၤန့ၢ်အိၣ်သ့ၣ်ဖဲ [SchoolCafe](http://SchoolCafe).ဒီးနကွဲးလီၤလၢ လံာ်ပတံထီၣ်အက့ၢ်လီၤလၢတၢ်ဆုၣ်န့ၢ်သုလၢဟံၣ်ဖဲလၢအိၣ်ကူၣ်အပူၤကတီၢ်န့ၢ်လီၤ.

## တီၤအသရၣ်သရၣ်မုၣ်

န့ၢ်ဒီးနဖိန့ၢ်.နဖိအသရၣ်မုၣ်ကဆဲးကျိးက့ၢ်သုလၢခံ တနံၣ်န့ၢ်အတီၢ်ပူၤန့ၣ်လီၤ.အဝဲသ့ၣ်ကကွဲၤမုၣ်န့ၢ်လၢသရၣ်သရၣ်မုၣ်အန့ၢ်.လၢက လံၤကျါန့ၣ်လီၤ.

## တၢ်မၤလိစီၤစု (2.0)

- စးထီၣ်လၢတီၤဖုၣ်.တူၤလၢတီၤထီၣ်ကွီၤဖိသ့ၣ်တဖၣ်တၢ်ကနီၤလီၤအိၣ်(Ipad)ကိးဂၤဒီးလီၤ.
- တၢ်မၤလိစီၤစု (2.0) ကမၤဘၣ်လိၣ်ဝဲဒ်တၢ်ဆၢကတီၢ်တကတီၢ်ဂ့ၢ်တကတီၢ်စုၤ(asynchronous) ဒီးတၢ်ဆၢကတီၢ်တကတီၢ်ယီၤ(synchronous) တၢ်မၤလိန့ၣ်လီၤ.
- ကွီၤဖိသ့ၣ်တဖၣ်ကဒီးန့ၢ်ဘၣ်ဝဲတနံၤဂီၢ်ဆၢကတီၢ်တကတီၢ်ယီၤ(synchronous)တၢ်မၤလိကျိၤကျဲၤလၢအဝဲသ့ၣ်သရၣ်မုၣ်

အိပ်နပ်လီ.

- လာတနဲ့အတိတ်ပူကွဲဖိကဒဲကဒဲတင်မသကိးအိပ်စွာကိးနပ်လီ.
- ကွဲဖိသုတ်တဖင်ကအိပ်ဒီးအခွဲးလာတင်ကမအါထိပ် WiFi အဂ်အကျိကျဲနပ်လီ.

တင်ဂွာတင်ကျိအါထိပ်ဘင်ယးတင်မလိစီစု(2.0) အံတင်ကနီလီအါဒီးတင်ကဟ်လီအါဖဲ (spps.org) လာတင်ကဆိးကါအါအဂ်နပ်လီ.နမ့အဲဒီးဖးတင်ဂွာတင်ကျိဘင်ယးတင်မလိစီစု(2.0) အံ,လဲဘင်လါ [spps.org/distancelearning](https://spps.org/distancelearning).

နတင်သံကွာမ့အိပ်ဘင်ဆင်နယုအတင်စံးဆါမ့တဘင်လါပှင်ယဲအပူဒီး,ဝံသးစုဆဲးကျိးဘင်( Bruce F. Vento) တီဖှင်ကွဲတကွာ.နကိးစွာကိးမိာ်တင်မစါအါလိတဲဆိဖဲ(651-767-8347) မ့တမ့ဆုဘင်(email)ဖဲ [family.engagement@spps.org](mailto:family.engagement@spps.org) လာတင်ကမစါအါအဂ်တကွာ.

### ကိုအလံာ်နံာ်လံာ်လါ

နကထံာ်နံာ် (Bruce F. Vento)တီဖှင်ကွဲလံာ်နံာ်လံာ်လါတင်ဟ်လီယာ်အါဖဲ [spps.org/domain/64](https://spps.org/domain/64).ဝံသးစုဟ်သုာ်ဟ် သုာ်ဟ်သးဘင်လါမ့နံာ်သီသုာ်တဖင်ဆိတလဲအသးသုလါနံာ်အတင်လဲတရဲးသးအဖိခိပ်, ဒီးတင်ကမသီထိပ်အါတဘျီတခိပ် နပ်လီ.လါကီရဲဒ်အလံာ်နံာ်လံာ်လါအဂ်နံာ်နထံာ်နံာ်အါသ့ဖဲ(spps.org/calendar.)

### တင်အိပ်ဆုာ်အိပ်ချ

#### တင်ဆဲးကသံာ်ဒီသဖါတင်ဆါ

ပူကွဲဖိမ့မလိစီစုတင်ဒီးအံသနကံ့,အရဲဒိပ်မးလါနဖိကဘင်ဆဲးကသံာ်ဒီသဖါချးဆါချးကတီဒီးဆုာ်သရဲဒ်မုာ်လါကွဲလါ ကသံာ်လါနဖိဆဲးသုာ်တဖင်အဂ်အကျိတကွာ. နမ့အဲဒီးသုာ်ညါအါထိပ်တင်ဂွာနုလဲဖဲ [spps.org/studentwellness](https://spps.org/studentwellness).

### (COVID-19) တင်ဆါဂီ,ကွဲဖိဒီးဟံာ်ဖိယိဖိအတင်နံာ်ကွဲ

ဆုာ်ဖိလ်ပဒိပ်ကွဲအိပ်ဒီးတင်အါလီသးနီဂီလါကကတီဖဲကွဲဒီးတင်လီတင်ကျဲသုာ်တဖင်အဂ့ကတင်လါကွဲဖိ,သရဲဒ်ဒီးသရဲဒ် မုာ်,ဒီးဟံာ်ဖိယိဖိအတင်အိပ်ဆုာ်အိပ်အဂ်နံာ်လီ.လာတင်မလိတင်တင်အါလီကဘင်လိာ်ဖိးဒု အဂ်နံာ်,ပမာဂုဒုးအိပ်ထိပ်ဒီးပ ကဆဲးကွာ်ကဒါကွဲကျိဒီးတင်ဂွာတင်ကျိလါကွဲဖိဒီးဟံာ်ဖိယိဖိသုာ်တဖင်အဂ်ကွာ်ဘင်ဖဲ [COVID-19 Guidance for Students and Families](https://www.covid19guidance.org/Students-and-Families) .

### (COVID)တင်မကွာ်အကျိအကွာ်


နုာ်လီကွာ်ဖဲ [Minnesota Department of Health website](https://www.health.state.mn.us) လါနကထံာ်နံာ်တင်လီတင်ကျဲလါနလဲမကွာ်သးခိလီလါ (COVID-19)အဂ်နံာ်လီ. တင်ဒုးသုာ်နီ,ဆဲးကျိးနတင်အိပ်ဆုာ်အိပ်ချ ပူအဲလီတင်ချးလါနသုာ်နံာ်ဖးသီလါနကလဲမကွာ် သးဒ်ဘင်နံာ်တကွာ်,သံကွာ်အဲသုာ်လါမ့အကဟ့ာ်နံာ်သုအပူလာတင်မအါအဂ်နံာ်တကွာ်.

### ကွဲဖိလါအိပ်ဒီးခိပ်နုာ်တင်ဂံာ်စါတဖင်

ပသုာ်ညါဘင်လါကွဲပျာ်,ဘင်မလိစီစုတင်,ဒီးတင်ဆါ(COVID-19)ဒုးအါထိပ်ပတင်ဘင်ကီဘင်ဂီလါပကွဲပူတတပူ,ပဟံာ်ဖိ ယိဖိပူ,လာကွဲဖိဒီးသရဲဒ်သရဲဒ်မုာ်သုာ်တဖင်အဂ်နံာ်လီ. ဆဲးကျိးဘင်ပကွဲပူကွဲလိာ်တင်လါအမ့ (Katy Steinbach)မ့တမ့(social workers, Cass Heigarrd, Jen Geng)မ့တမ့(Hannah Soule)လာကမစါဖဲနဖိအ တင်လိာ်ဘင်ဒီးလါကအိပ်စဲးဘူးသးဒီးလီကဝီတင်ဆိပ်ထွဲမစါ [community resources](#), ဖဲအကြားအဘင်နံာ်လီ.

ယအိန်ဒီးကွန်လ်ဘာန်လၢကတူၢ်လိာ်မုာ်န့ၤဒီးနဖိလၢနံၣ်သီအဝဲအံၤဖဲမုာ်ယူၤနံၤ,လါဆဲးပထုဘၢၣ်ထီၣ်(8)သီစီၤဒိ  
လၢပုၤကွီဖိ(1-5)တီၤဒီးမုာ်လုၤဖိနံၤ,လါဆဲးကထုဘၢၣ်ထီၣ်(၁၀)သီန့ၢ်,တီၤဖုၣ်ဖိသၢၣ်ဒီးကတီၤဆိကွီဖိတဖၣ်အဂီၢ်န့ၢ်လီၤ.  
ယဟ်ကဖၢယသးသ့လၢယမၤသကိးဘၣ်တၢ်ဒီးကွီလီၢ်ကဝီၤလၢအဂ့ၢ်အံၤန့ၣ်လီၤ.

ပျဲဒီးတၢ်သ့ၣ်တီၤသးရၢ



Laura K. Saatzler, (ကွီခိၣ်)  
(Bruce F. Vento) တီၤဖုၣ်ကွီ

နမ့ၢ်အဲၣ်ဒီးသ့ၣ်ညါအါထီၣ်တၢ်စ့ၢ်တၢ်ကျိၤဒီးတၢ်အသီလၢကွီအနံၣ်တနံၣ်ညါအံၤအဂီၢ်န့ၢ်,န့ၢ်လီၤကွၢ်ဘၣ်အိၤဖဲပုၤယဲၤသန့လၢ  
အဖိလၢတဖၣ်အံၤတက့ၢ်.

- [spps.org/domain/64](https://spps.org/domain/64)
- [spps.org/reopen2020](https://spps.org/reopen2020)
- [spps.org/distancelearning](https://spps.org/distancelearning)
- [spps.org/virtualllearning](https://spps.org/virtualllearning)
- [spps.org/backtoschool](https://spps.org/backtoschool)